

၁။	နေထိုင်မှုဟန်ပန်အသစ်ဖြင့် ဘဝကို ပြန်လည်တည်ဆောက်ခြင်း	၁
J။	ရပ်ကို စိတ်ဆောင်တယ်၊ စိတ်ကို လောကျင့်ခန်းအောင်တယ်	၂၀
၃။	ချွေးထွက်များ၊ ခရာမလိုတော့သော လောကျင့်ခန်းများ	—	၂၃
၄။	Jet Lag ဆိုတဲ့ နာရီလွှာချော်မှုဝေါနာ	—	၂၅
၅။	နေရာင်ခြည်ကပေးတဲ့ စိတာမင်္ဂလာ ရအောင်ယူသင့်သည်	၄၄
၆။	စိတ်ဝေါဒနာတွေတိကုပ္ပါး အာရုံကြောအာမာရပေး လောကျင့်ခန်းကုထဲး	၄၇
၇။	အသက်ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်း	၅၀
၈။	သက်ရှိကို အမို့ယုံဖွင့်ဆိုခြင်း	၅၅
၉။	သက်ရှိကို အမို့ယုံဖွင့်ဆိုခြင်းနှင့် သေခြင်းတရား	၆၀
၁၀။	လမ်းလျောက်မထွက်နိုင်သူများ အနည်းဆုံးတော့ ကြိုးခုန်ပါ	၆၆
၁၁။	အိမင်းမစွမ်းမှ အိုမင်းသန်စွမ်းပြစ်ချင်သလား	—	၇၂
၁၂။	တစ်နှောက်မှာ အရေးကြီးဆုံးအချိန်အခါ ဘာဖြစ်မလဲ	—	၈၄
၁၃။	အိမ်ထောင်တည်ပြုအောင် ဘယ်လိုလုပ်ဆောင်ရပါမလဲ	—	၉၀